

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ
ပညာရေးဝန်ကြီးဌာန
အခြေခံပညာဦးစီးဌာန
ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး၊ပုသိမ်မြို့
(၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်)

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် “ပရိဘောဂ” အိတ်ဖွင့်တင်ဒါ
တင်သွင်းသူများလိုက်နာရမည့်စည်းကမ်းချက်များ

- ၁။ တင်ဒါစည်းကမ်းချက်များနှင့် လျှောက်လွှာပုံစံများကို Lot အလိုက် သတ်မှတ် ထားသည့် နှုန်းထားဖြင့် ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး၊ ပုသိမ်မြို့၏ web page မှ ဝယ်ယူ နိုင်ပါသည်။
- ၂။ အိတ်ဖွင့်တင်ဒါ လျှောက်လွှာတစ်စောင်အတွက် Lot (၁)ခုသာလျှောက်ထားရမည်ဖြစ်ပြီး တင်ဒါ အာမခံကြေး ၁% ပေးသွင်းပြီးကြောင်း အထောက်အထားကို တင်ဒါလျှောက်လွှာနှင့်အတူ တင်သွင်းရမည်။ တင်ဒါရွေးချယ် ခြင်းမခံရသူအား တင်သွင်းထားသော တင်ဒါအာမခံကြေးငွေကို တင်ဒါအဆုံးအဖြတ် ပြုပြီးနောက် တစ်ပတ်အတွင်း ပြန်လည်ထုတ်ပေးမည်။ တင်ဒါရွေးချယ် ခံရပြီးမည်သည့် အကြောင်းကြောင့်ဖြစ်စေ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ပါက တင်ဒါ အာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းယူခြင်းကို သဘောတူလက်ခံရမည်။ အခြား ဒုတိယနှင့် တတိယ အောင်မြင်သူများကို လုပ်ငန်းအပ်နှံ စာချုပ်သွား မည်ဖြစ်သည်။
- ၃။ အိတ်ဖွင့်တင်ဒါ တင်သွင်းသည့်ကုမ္ပဏီ/ လုပ်ငန်းရှင်သည် တရားဝင်မှတ်ပုံတင် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသားပိုင် နာမည်ပျက်စာရင်းတွင် မပါဝင်သော ပရိဘောဂ ကုမ္ပဏီ/လုပ်ငန်းရှင်ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင် ထားကြောင်း မိတ္တူနှင့်တကွ တင်ပြနိုင်ရမည်။ အထောက်အထား မှတ်ပုံတင် စာမိတ္တူသည် သက်တမ်းပြတ် နေခြင်း မဖြစ်စေရ။ နိုင်ငံတော်အပေါ်တွင် သစ္စာရှိသော နိုင်ငံသား လုပ်ငန်းရှင် ဖြစ်ရမည်။
- ၄။ သတ်မှတ်ထားသော လုပ်ငန်းအမျိုးအစား၊စံချိန်စံညွှန်း၊ ပစ္စည်းအမျိုးအစား၊ အရည်အသွေးပုံစံ၊ အတိုင်းအတာပမာဏ၊ အသေးစိတ်အချက်အလက်များနှင့်ကိုက်ညီသည့် ဈေးနှုန်း၊ သင့်ငွေနှင့် စုစုပေါင်း တန်ဖိုးတို့ကို မှားယွင်းမှု မရှိစေဘဲ ဖော်ပြလျက် သတ်မှတ်ထားသော အိတ်ဖွင့်တင်ဒါ ဈေးနှုန်းလျှောက်လွှာပုံစံဖြင့် အဆိုပြုရပါမည်။
- ၅။ တင်ဒါလျှောက်ထားသူသည် လျှောက်လွှာတင်သွင်းရာတွင် ကုမ္ပဏီလိုင်စင် (သို့မဟုတ်) လုပ်ငန်း လိုင်စင် တင်ပြရမည့်အပြင် ပိုင်ရှင်ကိုယ်တိုင် (သို့မဟုတ်) လုပ်ငန်းနှင့်ပတ်သက်၍ ကိစ္စအဝဝကို တာဝန်ယူ/ တာဝန်ခံဆောင်ရွက် ဆုံးဖြတ်နိုင်သူဖြစ်ရမည်။
- ၆။ တင်ဒါရွေးချယ်ခြင်းခံရပါက ရွေးချယ်ခံရသည့် ပရိဘောဂကုမ္ပဏီ/ လုပ်ငန်းရှင်သည် မိမိရရှိ ထားသော Lotတန်ဖိုး၏ (၁၀)%ကို လုပ်ငန်းအာမခံကြေး(Performance Guarantee) အဖြစ် ပေးသွင်းရမည်ဖြစ်ပြီး၊အာမခံကြေးပေးသွင်းပြီးမှ စပေါ်ငွေ (၁)%ကို ပြန်လည် ထုတ်ပေးမည် ဖြစ်ပါသည်။ တင်ဒါရွေးချယ်ခံရပြီး လုပ်ငန်းအပ်နှံ စာချုပ်ပြီးနောက် မည်သည့် အကြောင်း ကြောင့်ဖြစ်စေ ရက်သတ(၁)ပတ် အတွင်း လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ပါက

တင်သွင်း ထားသည့် လုပ်ငန်း- အာမခံကြေးကို ပညာရေးဌာန၏ ဘဏ္ဍာငွေအဖြစ် သိမ်းယူခြင်းကို သဘောတူ လက်ခံရပါမည်။

- ၇။ အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ခြင်းကို သတ်မှတ်နေရာ၊ သတ်မှတ်ရက်တွင် ဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများနှင့်အတူ မပျက်မကွက် လာရောက်ရပါမည်။
- ၈။ အိတ်ဖွင့်တင်ဒါအောင်မြင်သူ ပရိဘောဂကုမ္ပဏီ/ လုပ်ငန်းရှင်သည် သတ်မှတ်ထားသည့် ပရိဘောဂလုပ်ငန်း အပ်နှံခြင်းဆိုင်ရာ စည်းကမ်းချက်များပါဝင်သည့် စာချုပ်ကို နှစ်ဦးသဘောတူ လုပ်ငန်းအပ်နှံ/ လက်ခံသည့် ပဋိညာဉ်စာချုပ်အတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး၊ လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက တရားဥပဒေအရ အရေးယူခြင်းခံရမည်။
- ၉။ လုပ်ငန်းများအတွက်ငွေပေးချေသည့်အခါတိုင်း နိုင်ငံတော်သို့ ပေးသွင်းရန် Withholding Tax 2% ကို အခွန်ဖြတ်တောက် ပေးဆောင်ခြင်း၊ လုပ်ငန်းများပြီးစီးပါက ကုန်သွယ်လုပ်ငန်းခွန်(၅%) ပေးသွင်းပြီးကြောင်း အထောက်အထား တင်ပြ၍ (၃၀)ရက်ထက် နောက်ကျဘဲ ငွေတောင်း ခံခြင်း တို့ကို သဘောတူလက်ခံရပါမည်။
- ၁၀။ အိတ်ဖွင့်တင်ဒါပေးသွင်းရန် နောက်ဆုံးသတ်မှတ်ထားသည့် နေ့ရက်၏ (၁၆:၃၀) နာရီ အချိန် ထက် နောက်ကျ၍ တင်သွင်းခြင်းကို လက်ခံ စဉ်းစားမည် မဟုတ်ပါ။
- ၁၁။ တင်ဒါအောင်မြင်သူသည် တစ်ဆင့်ကန်ထရိုက်သို့ ထပ်မံလွှဲအပ်ခြင်းမပြုရ။ တစ်ဆင့် ကန်ထရိုက် လွှဲပြောင်း ဆောင်ရွက်ခြင်းကို တွေ့ရှိရပါက လုပ်ငန်းအာမခံကြေးများကို နိုင်ငံတော်ဘဏ္ဍာငွေ အဖြစ် သိမ်းယူခြင်းခံရ မည့်အပြင် နာမည်ပျက်စာရင်း တင်သွင်းခြင်းခံရမည်။
- ၁၂။ သတ်မှတ်ထားသည့်ပရိဘောဂDrawingအတိုင်း Estimate&Detail Measurementများ ပူးတွဲ တင်ပြရမည့်အပြင် သက်ဆိုင်ရာကုမ္ပဏီ/ လုပ်ငန်းရှင်တံဆိပ် ရိုက်နှိပ်ထားရပါမည်။ အိတ်ဖွင့် တင်ဒါ တင်သွင်းသော စာရွက်တိုင်းတွင်လည်း သက်ဆိုင်ရာကုမ္ပဏီ/ လုပ်ငန်းရှင်တံဆိပ် ရိုက်နှိပ် ထားရပါမည်။
- ၁၃။ တင်ဒါတင်သွင်းသူသည် မိမိပြုလုပ်ရမည့် ပရိဘောဂများကို ပညာရေးဌာနမှ သတ်မှတ် ထားသော ပစ္စည်းအမျိုးအစား၊ အရည်အသွေး၊ စံချိန်စံညွှန်း၊ ပြည့်မီပြီး လက်ရာသေသပ် ကောင်းမွန်ရေးအတွက် တာဝန်ယူရမည်။
- ၁၄။ ပရိဘောဂများပြုလုပ်ပြီးသက်ဆိုင်ရာမြို့နယ်များသို့ ပေးပို့သည့်အခါ လုပ်ငန်းအပ်နှံသူမှ ဖွဲ့စည်းတာဝန် ပေးအပ်သော လုပ်ငန်းစစ်ဆေးရေးအဖွဲ့၊ ဌာနမှ Quality Control အဖွဲ့များ၏ အခါအားလျော်စွာ လာရောက်စစ်ဆေး အကြံပြုချက်များကို လိုက်နာဆောင်ရွက်ရပါမည်။ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့များ၏ စံချိန်စံညွှန်းပြည့်မီကြောင်း၊ အရည်အသွေးပြည့်မီကြောင်း ထောက်ခံချက် ရရှိမှသာ ထောက်ခံတင်ပြလာသည့် ပစ္စည်းတန်ဘိုးကို လုပ်ငန်းအပ်နှံသူမှ ငွေပေးချေမည်ကို သိရှိပါသည်။
- ၁၅။ အိတ်ဖွင့်တင်ဒါ တင်သွင်းသူများသည် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့က အခါအားလျော်စွာ ထုတ်ပြန်မည့် အခြားစည်းကမ်းချက်များကိုလည်း အပြည့်အဝ လိုက်နာ ဆောင်ရွက်ရမည်။

- ၁၆။ ပရိဘောဂများ သက်ဆိုင်ရာမြို့နယ်များသို့ အရောက်ပေးပို့ရမည်ဖြစ်ပြီး၊ ပေးပို့ရာတွင် ပျက်စီးမှု ရှိပါက မူလအခြေအနေမျိုးဖြစ်ရန် ကုမ္ပဏီ/လုပ်ငန်းရှင်မှ ပြုပြင်ပေးရမည်။
- ၁၇။ ပစ္စည်းပေးပို့သည့်အခါ လုပ်ငန်းအပ်နှံသူမှ ဖွဲ့စည်းပေးထားသော အရည်အသွေး စစ်ဆေးရေး အဖွဲ့မှစစ် လက်ခံပြီးသော်လည်း စာရင်းရုံး၊ စာရင်းစစ်အဖွဲ့မှ စစ်ဆေးသည့်အခါ စံချိန်စံညွှန်း ကိုက်ညီမှု မရှိသည့် အတွက် ပြန်လည် ပေးသွင်းရမည့်ငွေများ ရှိလာပါက အိတ်ဖွင့်တင်ဒါ အောင်မြင်သူက ပြန်လည် ပေးသွင်းရမည်ကို သိရှိပြီးဖြစ်ပါသည်။
- ၁၈။ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် ပစ္စည်းပေးသွင်းရန် သဘောတူညီထားသည့်သတ်မှတ်ရက်များ တွင် ပေးသွင်းနိုင်ခြင်း မရှိပါက ပေးသွင်းရန် ကျန်ရှိသည့် အရေအတွက်နှင့် တန်ဖိုးပေါ်မူတည်၍ ပစ္စည်းဖိုး၏ (၀.၀၁%)ကို ကျော်လွန်သော ရက်တိုင်းအတွက် တွက်ချက်၍ ရရှိလာမည့် ဒဏ်ကြေးငွေကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် ဌာနသို့ ပေးသွင်းရမည်ကို သိရှိပြီး ဖြစ်ရပါမည်။ နောက်ကျရက် (၆၀)ရက်ကျော်လွန်ပါက ကုမ္ပဏီအမည်ပျက်စာရင်း (Black List) စာရင်းတွင် ထည့်သွင်းသတ်မှတ် ပေးရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ဆက်လက် အကြောင်းကြားမည်ဖြစ်ကြောင်း ကြိုတင်သိရှိပြီး ဖြစ်ရပါမည်။
- ၁၉။ အိတ်ဖွင့်တင်ဒါအတွက် Technical Proposal ကို အောက်ဖော်ပြပါအချက်များဖြင့် တင်ပြရမည်-
 - (က) ကုမ္ပဏီမှတ်ပုံတင်၊ Profile၊ Bank Statement၊ ငွေကြေးရင်းနှီးမြှုပ်နှံလည်ပတ်မှုများ
 - (ခ) စက်ကိရိယာများပိုင်ဆိုင်မှုနှင့် လျှောက်ထားသည့် လုပ်ငန်းတွင်အသုံးပြုမည့်စာရင်း
 - (ဂ) Income Tax ပေးဆောင်ထားမှုနှင့် ပြင်ပစာရင်းစစ်တွေ့ရှိချက်အစီရင်ခံစာ
 - (ဃ) အခွန်ကင်းရှင်းကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန၏ထောက်ခံချက်
 - (င) ပညာရေးဌာနနှင့် အခြားဌာနဆိုင်ရာများတွင် ပရိဘောဂများ ပေးသွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ (တန်ဖိုးအပါအဝင်)၊ မှတ်တမ်းဓာတ်ပုံများနှင့် ထောက်ခံချက်များ
 - (စ) ဌာနဆိုင်ရာမဟုတ်ဘဲ ပြင်ပ (NGO, INGO, ပုဂ္ဂလိက)တွင် ပရိဘောဂများ ပေးသွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ (တန်ဖိုးအပါအဝင်၊ မှတ်တမ်း ဓာတ်ပုံများနှင့် ထောက်ခံချက်များ)
 - (ဆ) ကုမ္ပဏီ၏ဖွဲ့စည်းပုံ (Chart)၊ အဓိကကြီးကြပ်မည့်ပုဂ္ဂိုလ်များ (CV)၊ အုပ်ချုပ်သူ၊ ဒါရိုက်တာ၊ မန်နေဂျာ၊ အင်ဂျင်နီယာများ၏ လုပ်ငန်းကျွမ်းကျင်မှု၊ ပညာအရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံ
 - (ဇ) တင်ဒါလျှောက်ထားသည့်လုပ်ငန်းတွင် အသုံးပြုမည့် ပစ္စည်းများအား အခြေခံပညာမှ သတ်မှတ်ထားသော(ပူးတွဲ(၂)ရွက်ပါ စံချိန်စံညွှန်း အရည်အသွေး များနှင့်အညီ တင်ပြရမည်။ (သစ်အမျိုးအစား၊ အတိုင်းအတာများ/ သံအမျိုးအစား/ အတိုင်းအတာများ)
 - (ဈ) Delivery Schedule (သို့မဟုတ်) Work Shedule တင်ပြနိုင်ရမည်။
- ၂၀။ အိတ်ဖွင့်တင်ဒါအတွက် အဆိုပြုဈေးနှုန်းလွှာ Price Proposal အတွက် အောက်ဖော်ပြပါ အချက်များ ပါဝင်လျက် စာအိတ်ထဲတွင် အိတ်ပိတ်လျက် Technical ဖွင့်သည့်နေ့တွင် တင်ပြရမည်ဖြစ်သည်-

(က) အဆိုပြုလွှာ ဈေးနှုန်းပုံစံစာရွက်

(ခ) သတ်မှတ်ထားသော Drawing နှင့် စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲထားသော Estimate (BQ, Detail Measurement) (မြို့နယ်များသို့အရောက်ပေးပို့မည့် ကုန်ကျစရိတ် အပါအဝင်)

၂၁။ လျှောက်ထားသည့် အိတ်ဖွင့်တင်ဒါသည် တိုင်းဒေသကြီးအတွင်း ယခင်အပ်နှံခဲ့ ဖူးသည့် လုပ်ငန်းများတွင် အရည်အသွေးကောင်းမွန်မှု မရှိခြင်း၊ သတ်မှတ်ကာလအတွင်း မပြီးစီးခြင်း၊ သတ်မှတ်သည့် ပစ္စည်းများအတိုင်းသုံးစွဲမှုမရှိခြင်းကြောင့် သက်ဆိုင်ရာဒေသ အရည်အသွေး စစ်ဆေးရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ် မှရွေးချယ်ရန်မသင့်ကြောင်းတင်ပြလာပါက ပယ်ဖျက်မည်။ တင်ဒါရွေးချယ် သည့်အဖွဲ့ အနေဖြင့် မည်သည့် အိတ်ဖွင့် တင်ဒါကို မဆို အကျိုး အကြောင်း ဖောင်ပြခြင်း မပြုဘဲ ငြင်းပယ် ပိုင်ခွင့် ရှိသည်။

၂၂။ တင်ဒါတင်သွင်းသည့်ကုမ္ပဏီ/လုပ်ငန်းရှင်သည် ဌာနမှသတ်မှတ်ထားသည့် Drawing ပုံစံအရ မိမိတို့ တင်သွင်းမည့် စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် စာရေးခုံ/ထိုင်ခုံများနှင့် ရုံးသုံး ပရိဘောဂ စသည်များကို နမူနာအဖြစ် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့သို့ တင်ပြရမည် ဖြစ်ပြီး၊ တင်ဒါ အောင်မြင်ခြင်းမရှိသော ကုမ္ပဏီ/ လုပ်ငန်းရှင်များ အား တင်ဒါဖွင့်ပြီး နောက်ရက်မှ စ၍ ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။

၂၃။ တင်ဒါကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် Technical Proposal နှင့် Price Proposal ရွေးချယ်မှုကို လက်ခံရမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြကာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အတည်ပြု ဆုံးဖြတ်ချက်ဖြင့်သာလျှင် တင်ဒါအောင်မြင်သောကုမ္ပဏီကို ကြေညာ၍ စာချုပ် ချုပ် ဆိုသွားမည်။

၂၄။ အငြင်းပွားပါက ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အဆုံးအဖြတ်သည် နောက်ဆုံး အတည် အပြီးအပြတ်ဖြစ်ကြောင်း သဘောပေါက်နားလည် လက်ခံပြီး ဖြစ်ရပါမည်။ အထက်ပါစည်းကမ်းချက်များကို လိုက်နာမည်ဖြစ်ကြောင်းဝန်ခံတပြုပါသည်။

လျှောက်ထားသူ-	
လက်မှတ်၊
လျှောက်ထားသူအမည်၊
အဘအမည်၊
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊
အလုပ်အကိုင်/ ကုမ္ပဏီအမည်၊
ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ၊

ဖုန်းနံပါတ်၊

(*တာဝန်ခံနိုင်မည့်ဥက္ကဋ္ဌ / အုပ်ချုပ်မှုဒါရိုက်တာ / ပိုင်ရှင်ကိုယ်တိုင် လက်မှတ်ရေးထိုး တာဝန်ယူ ရပါမည်)